

မာတ်သူဌာ နဲ့ <dat that tu'> 金属  
 မာတ်သူဌာ I ကဲ <dat thwa:> 泻肚, 腹泻 II နဲ့ <dat thwa:>  
 '本性  
 မာတ်အား နဲ့ <dat a:> 电力: ~ ဗောဓိ 送电, 供电, 发电。 / ~ လေးရှု 电厂, 发电站, 供电所  
 မာတ်အိုး နဲ့ <dat o:> ①电池, 蓄电池 ②留声机, 电唱机  
 စွဲ နဲ့ <d-ma'> [巴]佛法, 道义, 道理, 法规, 法制  
 မုံကထိက နဲ့ <d-ma' k-hti' ka'> 讲道者, 传经师  
 မုံက် နဲ့ <dat ma' kan> 合情合理的做法, 合情合理的事情  
 မုံကျိုး နဲ့ <d-ma' kyan:> 圣经, 经书  
 မုံကြောင်း နဲ့ <d-ma' gyaun:> 宗教事务  
 မုံခေါ် နဲ့ <d-m-khan> 佛讲的道。  
 မုံစကြာ နဲ့ <d-m-set kya> 佛陀最早讲的法  
 မုံဇော် နဲ့ <d-m-zei di> ①埋藏三藏经的佛塔 ②佛经的三藏经卷  
 မုံစော် နဲ့ <d-m-set> ①佛陀最早讲的法 ②法力  
 မုံစွဲဗျာ နဲ့ <d-ma' set khu'> 法眼, 慧眼  
 မုံဆရာ နဲ့ <d-ma' hs-ya> [宗](基督教)传教士, 牧师, 神父  
 မုံတရား နဲ့ <d-ma' t-ya:> [宗]佛法, 教义, 法规  
 မုံတာ နဲ့ <d-m-ta/d-m-da> [巴] ①自然: ~ တရား 自然规律, 必然规律 / ~ ထုံးစံ 常规 / ~ သဘော 自然规律  
 ②例假, 月经: ~ ထိန်ပုံသည်။ 闭经, 经滞。 / ~ ၆၇ သည်။ 来例假, 来月经。 / ~ သွေး 月经  
 မုံတာဝန် နဲ့ <d-m-ta wun> 怀孕: ခေါင်သော့မှာ ~ ရှုက်ဆောင်

၍၍သားဖွားမြင်သောအခါ 钦钦多怀孕后生产时……  
 မုံဒါန် နဲ့ <d-ma' da na'> [巴][佛]讲经、学经、讲道、听道、布施经书等善事  
 မုံဒုတာ နဲ့ <d-ma' du ta'> [巴](基督教)传教士  
 မုံဒေသနာ နဲ့ <d-ma' dei th-na> [巴] ①讲道, 传经, 诵经  
 ②宣讲之道义  
 မုံဝိုင်းနှင့် နဲ့ <d-ma' deit htan> ①一般情况 ②合乎法规: ~ ကျယ်သည်။ 符合客观实际。  
 မုံမိတ်ဆွဲ နဲ့ <d-ma' meit hswei> 道友  
 မုံဝါတ် နဲ့ <d-ma' wut> 法事, 佛事, 宗教义务  
 မုံသဝန် နဲ့ <d-ma'th-w-na'> [巴][佛]听道  
 မုံသီချင်း နဲ့ <d-ma' th-khyin:> [宗]赞美诗  
 မုံသစ်ကျိုး နဲ့ <d-ma' thit kyan:> [宗]新约全书  
 မုံသတ် နဲ့ <d-m-that> 法典  
 မုံသရိယာ နဲ့ <d-ma s-ri'ya'> [巴] ①讲授佛经的法师  
 ②通过佛经考试者  
 မုံသရှုံး နဲ့ <d-ma yon> [佛] ①经堂 ②法尘  
 မုံသသောက နဲ့ <d-ma thaw: ka'> 死对头, 莩星: မေဒင်ယုံသောသူတို့ကားသူနဲ့ကျင့်သွေး ~ မို့ရန်ဖြစ်သည်ဟုပြော၏။ 相信星相的人说他和我八字相克, 所以打架。  
 မို့ယလ္ဗုံး နဲ့ <d-mi' ya' lat da'> 通过正当途径得到的东西  
 မုံက္ခာနှင့် နဲ့ <d-m-khan da> (巴) ①佛讲过的道的片段  
 ②法集  
 မုံက္ခာရှုံး နဲ့ <d-ma d-re> ①佛法的劫难 ②(喻)丧门星, 莩星

I နဲ့ <na'> ①缅文第二十个字母, 名称为 နဝယ် ②=၊ အန် II ကဲ <na'> 笨, 傻, 呆: တယ် ~ တဲ့ကောင်။ 真是个笨蛋。 / အလည်းအခဲ့ ~ လည်း ~ ခဲ့။ 又蠢又笨。 / ~ တတကောင်လေး 傻呵呵的孩子  
 နဝယ်: နဲ့ <na' gaun:> ①在一个带 န 字的巴利文词中 有实在意义的“န”字, 如: န-အထို 中的 န 是“无”的意思  
 ② န 字的上端写成小圆圈的 “န”  
 နဝယ်:နကန်း: နဲ့ <na' gaun: na' gan:> 好歹(用于否定语气), ~ မထိဘူး။ 不知好歹。  
 နကန်းထွက် ဂဲ <n-gain: htwet> 出色: နို့မှု ~ သည်။ (成)基础好才能出好成绩。 / ဘာကိုပဲဝတ်ဝတ်သူများထက်တော့ပို၍ ~ ဆောင်။ 不管穿什么都比别人好看。

နကန်း နဲ့ <na' gan:> ①在一个带 န 字的巴利文词中没有具体意义的“န”字, 如: နဝယ် 中的 န 字没有意义 ② န 字上端不写成小圆圈的 “န”: ~ တလုံးမှမတတ် / ~ တလုံးမှမတ်။ 目不识丁。  
 နကမ္တိ ကဲ <na' kan p-ti'> [巴]无动于衷: မို့လူ ~ မတို့ မလုပ်နေတယ်။ 这个人无动于衷。 / သူ့အဖိုစားဝတ်နေရေးအတော်ကျပ်တည်းသွားသော်လည်းသူကား ~ မတို့မလုပ်။ 他虽然生活相当困难, 却毫不在乎。  
 နကျည် နဲ့ <n-gyi> = နကျယ်  
 နကျယ် နဲ့ <n-gye> ①【动】蜾蠃(一种寄生蜂) Wasp: ~ အိမ် 螳蠃窝 ②(喻)抱养子女的人, 收养螟蛉者 ③【植】翅桐 Pterospermum semisagittatum